



ထောက်ပံ့ကြေးအစီအစဉ်

9

ကျူးလွန်ခံရသူများ၏ အခွင့်အရေးများနှင့် ၎င်းတို့အား စွမ်းအားမြှင့်တင်ခြင်းတို့အတွက် ကူညီပံ့ပိုးနေသော အဖွဲ့အစည်းများ အတွက် ထောက်ပံ့ကြေးပေးမှု ၉ခု

တိုက်ရိုက်အလေးထားဆောင်ရွက်မှုများမှာ -



ဘက်စုံပါဝင်သော ဆွေးနွေးပြောဆိုခြင်း



ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကို မြှင့်တင်ခြင်းနှင့်



ကိုဗစ် ၁၉၏ အကျိုးသက်ရောက်မှုများကို နားလည်လျက် ဆောင်ရွက်ခြင်းတို့ဖြစ်သည်

4

လူကုန်ကူးမှု ကျူးလွန်ခံရသူများနှင့် အန္တရာယ်ကျရောက်လွယ်သူများအတွက် ရေရှည်ရလဒ်များကို ကူညီပံ့ပိုးပေးသော သုတေသနအခြေပြုစီမံချက် ၄ရပ်

လူကုန်ကူးမှုဆန့်ကျင်ရေး အားထုတ်မှုများသည် ကျူးလွန်ခံရသူများနှင့် လူကုန်ကူးမှုအန္တရာယ် ကျရောက်လွယ်သော အစုအဖွဲ့များ၏ လိုအပ်ချက်များကို တုံ့ပြန်မှုရှိရပါမည်။

မူဝါဒချမှတ်သူများအနေနှင့် လူကုန်ကူးမှုကို တိုက်ဖျက်ရန် ဥပဒေများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ဖော်ထုတ်ချမှတ်ရာ၌ လူကုန်ကူးမှု ကျူးလွန်ခံရသူများထံမှ တိုက်ရိုက် လေ့လာသင်ယူစရာများ များပြားစွာရှိပါသည်။

အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းများသည် အန္တရာယ်ကျရောက်လွယ်သော အစုအဖွဲ့များနှင့် အတူ လုပ်ငန်းဆောင်ရွက်ခြင်း၊ အန္တရာယ်ကျ ရောက်နိုင်ခြေရှိသူများအား စိစစ်ဖော်ထုတ်ခြင်းနှင့် လူကုန်ကူးမှု ကျူးလွန်ခံရသူများအား ကူညီပံ့ပိုးရန် အတွက် အစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း တို့အပါအဝင် အရှေ့တောင်အာရှအတွင်းရှိ လူကုန်ကူးမှု ကျူးလွန်ခံရသူများအား အရေးကြီး သော ဝန်ဆောင်မှု အဖွဲ့နှင့် ညွှန်းအပ်လွှဲပို့မှုများ ကို ဆောင်ရွက်နေကြပါသည်။

ကိုဗစ် ၁၉ ကာလအတွင်းတွင် လူကုန်ကူးမှု ကျူးလွန်ခံရသူများနှင့် လူကုန်ကူးမှု အန္တရာယ် ကျရောက်လွယ်သူများအား ရှေ့တန်း ဝန်ဆောင်မှု များနှင့် ကူညီပံ့ပိုးမှုများကို ဖြည့်ဆည်းပေးရာ၌ NGO များ၏ အခန်းကဏ္ဍမှာ ပို၍ပင် မရှိမဖြစ် အရေးကြီးလာပါသည်။

NGO များတွင် လူကုန်ကူးမှု ကျူးလွန်ခံရသူများ၊ အန္တရာယ် ကျရောက်နိုင်ခြေရှိသူများနှင့်အတူ လုပ်ငန်းဆောင်ရွက်ရာ၌ တန်ဖိုးကြီးသော အသိ ပညာများနှင့် အတွေ့အကြုံများ ရှိနေကြပြီး၊ ၎င်းတို့ကို လူကုန်ကူးမှု တိုက်ဖျက်ရေးကဏ္ဍတွင် သက်သေအထောက်အထား အခြေပြုသော မူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့် အလေ့အထ ပြုပြင် ပြောင်းလဲမှုများအတွက် သတင်းအချက်အလက် များအဖြစ် ထည့်သွင်း အသုံးပြုနိုင်ပါသည်။

NGO များအနေနှင့် အစိုးရနှင့် မိတ်ဖက်အဖြစ် လက်တွဲလျက် အမျိုးသမီးများနှင့် ကလေးသူငယ် များအား အထူးအလေးပေးသော လူကုန်ကူးမှု ဆန့်ကျင်ရေးဆိုင်ရာ အာဆီယံ သဘောတူညီချက် ကို ထိရောက်စွာ အကောင်အထည်ဖော်သည့် နေရာတွင် ကူညီပံ့ပိုးပေးနိုင်ပါသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ၌ ASEAN-ACT သည် လူကုန်ကူးမှု ကျူးလွန်ခံရသူများနှင့် အန္တရာယ် ကျရောက်နိုင်ခြေရှိသူများ၏ အခွင့်အရေးများ အတွက် သက်ဆိုင်သူများ၏ ထောက်ခံချက် ရရှိအောင်ဆောင်ရွက်မှုကို အားကောင်းမောင်းသန် ဖြစ်စေရန် အလို့ငှာလည်းကောင်း၊ မူဝါဒ ပြုပြင် ပြောင်းလဲမှုအတွက် အခြေပြုရန် တန်ဖိုးကြီးသော သက်သေအထောက်အထားများ ပံ့ပိုးပေးရန် အလို့ငှာလည်းကောင်း ထောက်ပံ့ကြေး အစီအစဉ် တစ်ရပ်ကို စတင်ဆောင်ရွက်ကာ ဒေသအတွင်းရှိ အဖွဲ့အစည်း ကိုးခုလုံးအား ဩစတြေးလျ ဒေါ်လာ ၁၀၀,၀၀၀ (တစ်သိန်း)ခန့် ထောက်ပံ့ ဖြည့်ဆည်းပေး ခဲ့ပါသည်။

ASEAN အသင်းဝင်နိုင်ငံ ငါးနိုင်ငံတို့တွင် တည်ရှိ နေကြသော ASEAN-ACT ၏ မိတ်ဖက် NGO များအား ယင်းတို့၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ချဉ်းကပ်ပုံ၊ အတွေ့အကြုံ၊ အထူးပြု ကျွမ်းကျင်မှုနှင့် ASEAN-ACT အစီအစဉ်၏ အခြေခံမူများ၊ မဟာ ဗျူဟာများနှင့် ဘက်ညီမှုတို့အပေါ် အခြေခံ၍ ရွေးချယ်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ မိတ်ဖက်များသည် လူကုန်ကူးမှု ကျူးလွန်ခံရရန် အလားအလာရှိသူများ၊ လူကုန်ကူးမှု အန္တရာယ် ကျရောက်လွယ်သူများ - အထူးအားဖြင့် ကမ္ဘာ့ကပ်ရောဂါကြောင့် အခြေအနေ ပိုမို ဆုတ်ယုတ်သွားကြသော လုပ်အား အတွက် လူကုန်ကူးမှုအန္တရာယ် ကျရောက်လွယ် သူများ - အား စိစစ်ဖော်ထုတ်ရန်နှင့် ကူညီပံ့ပိုးမှုများ ဖြည့်ဆည်းပေးရန် ဆောင်ရွက်လျက် ရှိကြပါသည်။



ဒေသအဆင့်

Migrant Forum Asia

လုပ်ခကြေးငွေ ခိုးယူခြင်းကို လူကုန်ကူးမှု၏ ဖြစ်နိုင်ခြေ ရှိသော အညွှန်းလက္ခဏာတစ်ရပ်အဖြစ် အသုံးပြုခြင်းဆိုင်ရာ နိုင်ငံစုံပါဝင်သော သုတေသနနှင့် ထောက်ခံချက်ရရှိအောင် ကြိုးပမ်းသော အဖွဲ့အစည်း



ထိုင်း

Human Rights and Development Foundation

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဖြစ်ပွားသော အဓမ္မလုပ်အားစေခိုင်း သည့် အမှုများနှင့် ပတ်သက်သော သုတေသန၊ မူဝါဒ ထောက်ခံချက်ရရှိအောင် ကြိုးပမ်းခြင်းနှင့် အကူအညီ ပေးခြင်းတို့ ဆောင်ရွက်သော အဖွဲ့အစည်း

Labour Protection Network

ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ရွှေပြောင်းလုပ်သားများ၏ အန္တရာယ်ကျရောက်လွယ်သော အနေအထားများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စွမ်းရည်မြှင့်တင်ခြင်း၊ သက်ဆိုင်သူ အားလုံးပါဝင်သည့် ညှိနှိုင်းဆောင်ရွက်ခြင်း နှင့် မူဝါဒဆိုင်ရာ ထိတွေ့ ဆောင်ရွက်ခြင်းတို့ ဆောင်ရွက် သော အဖွဲ့အစည်း

Social Responsibility Law

ထိုင်းနိုင်ငံတွင်း၌ ဖြစ်ပွားသော အဓမ္မလုပ်အားစေခိုင်းသည့် လူကုန်ကူးမှုများအတွက် ကျူးလွန်ခံရသူ စိစစ်အတည်ပြု ခြင်းနှင့် တရားစီရင်ခြင်းတို့မှ ရရှိသော သင်ခန်းစာများနှင့် ပတ်သက်သည့် မူဝါဒ ထောက်ခံချက်ရရှိရန် ကြိုးပမ်း သော အဖွဲ့အစည်း

Verité Southeast Asia

ထိုင်းနိုင်ငံတွင် ပြည်တွင်း လုပ်သားသစ် စုဆောင်းခြင်း အားဖြင့် ရွှေပြောင်းလုပ်သားများ၏ အန္တရာယ်ကျရောက် လွယ်သော အနေအထားများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သက်ဆိုင်သော သုတေသနပြုခြင်းနှင့် မူဝါဒထောက်ခံ ချက် ရရှိရန် ကြိုးပမ်းခြင်းတို့ ဆောင်ရွက်သော အဖွဲ့အစည်း



လာအို ပီဒီအာ

Village Focus International

လာအို ပီဒီအာနိုင်ငံ တောင်ပိုင်းတွင် ကျူးလွန်ခံရသူ စိစစ် အတည်ပြုခြင်းနှင့် အကူအညီပေးခြင်းတို့အတွက် အစိုးရနှင့် NGOများကြား စွမ်းရည်မြှင့်တင်ခြင်း ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ဆောင်ရွက်သော အဖွဲ့အစည်း



ကမ္ဘောဒီးယား

Legal Support for Children and Women

ကမ္ဘောဒီးယားနိုင်ငံရှိ ဦးတည် ပြည်နယ်များတွင် ကလေးသူငယ်နှင့် အမျိုးသမီးများအတွက် ဥပဒေရေးရာ ကူညီပံ့ပိုးခြင်း၊ လူကုန်ကူးမှု ကျူးလွန်ခံရသူများအတွက် တိုက်ရိုက် ဥပဒေရေးရာ အထောက် အကူ ပြုခြင်း၊ ကျူးလွန်ခံရသူ စိစစ်အတည်ပြုခြင်းနှင့် ကူညီခြင်း ဆိုင်ရာ မူဝါဒ ထောက်ခံချက်ရအောင် ကြိုးပမ်းခြင်းတို့ ဆောင်ရွက် သော အဖွဲ့အစည်း



ဗီယက်နမ်

Blue Dragon Children's Foundation

ဗီယက်နမ်နိုင်ငံရှိ ဦးတည် ပြည်နယ်များတွင် ဖြစ်ပွားသော လူကုန်ကူးမှုများအတွက် ကျူးလွန်ခံရသူ စိစစ် အတည်ပြုခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့မှရရှိသော သင်ခန်းစာများနှင့် ပတ်သက်သည့် မူဝါဒ ထောက်ခံချက်ရရှိရန် ကြိုးပမ်းသော အဖွဲ့အစည်း



ဖိလစ်ပိုင်

Ople Center

ဖိလစ်ပိုင် နိုင်ငံသား ရွှေပြောင်းလုပ်သားများအပေါ်ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းအား ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် သုတေသန ပြုခြင်းနှင့် မူဝါဒ ထောက်ခံချက်ရရှိရန် ဆောင်ရွက်၍ အစိုးရ ဌာနသစ် တစ်ရပ်၏ ဖွဲ့စည်းပုံကို တင်ပြလျက်ရှိသော အဖွဲ့အစည်း



ထောက်ပံ့ကြေးပေးခြင်းအတွက် ရွေးချယ်မှု

ASEAN-ACT အနေနှင့် ယခု ကနဦးအဆင့်၌ အဆိုပါ မိတ်ဖက် အဖွဲ့အစည်းများ အား ယင်းတို့၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ချဉ်းကပ်ပုံ၊ အတွေ့အကြုံ၊ အထူးပြု ကျွမ်းကျင်မှုနှင့် ASEAN-ACT အစီအစဉ်၏ အခြေခံမူများ၊ မဟာဗျူဟာများနှင့် ဘက်ညီမှုတို့ အပေါ် အခြေခံ၍ ရွေးချယ်ခဲ့ပါသည်။

ယင်း NGO များက ဆိုခဲ့ပါ စီမံချက်များကို အကောင်အထည်ဖော်ခြင်း၊ ဆိုခဲ့ပါ အကြောင်း ကိစ္စများအတွက် လုပ်ငန်းဆောင်ရွက်ရာ၌ ယင်းတို့၏ အသိပညာများ နှင့် အတွေ့အကြုံများကို အသုံးပြုခြင်းတို့အားဖြင့် မူဝါဒဆိုင်ရာ ပြောဆိုဆွေးနွေးမှု များအတွက် သတင်းအချက်အလက် ဖြည့်တင်းရန်အလို့ငှာ လူကုန်ကူးခြင်း၊ လူကုန်ကူးမှု တိုက်ဖျက်ခြင်းတို့နှင့်ဆိုင်သော သက်သေ အထောက်အထား အခြေစိုက်စခန်းတစ်ခု ပေါ်ပေါက်လာစေရန် ပံ့ပိုး ဆောင်ရွက်လိမ့်မည်ဖြစ်သည်။

ယခု ထောက်ပံ့ကြေး အစီအစဉ်အနေနှင့် ရွှေပြောင်းလုပ်သားများ၏ လူကုန်ကူးမှု ကျရောက်ရန် လွယ်ကူနေသော အနေအထားများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ယင်းနှင့် ဆက်နွယ်နေသော အားလုံးပါဝင်ခွင့်ရသည့် ပြည်သူ့ မူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပြောဆိုဆွေးနွေးမှုများ ဖော်ထုတ်တည်ဆောက်ခြင်းတို့ အပေါ်တွင် အာရုံစိုက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့ အနေနှင့် ရွှေပြောင်းလုပ်သား များ၏ အခွင့်အရေးများကို မြှင့်တင်ပေးရန် အလို့ငှာ ရှေ့တန်း၌ ရှိပြီး သုတေသန အခြေပြုလျက် ဆောင်ရွက်နေသော NGO များနှင့် အတူလက်တွဲ ပူးပေါင်း ဆောင်ရွက်သွားပါမည်။

သတင်းအချက်အလက် ထပ်မံ ရရှိလိုပါက info@aseanact.org ကို ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။

